

AIA

FIRST
in market

AIA BEYOND

Critical Illness

အစားထိုးမရတဲ့ဘဝအတွက် စိတ်အေးချမ်းသာစေဖို့
ပိုကောင်းတဲ့ငွေကြေးအကာအကွယ်



ထပ်ဆင့် အကာအကွယ်

အကြီးစား ပြင်းထန်ရောဂါ ၂၇ မျိုး အကာအကွယ်
ပေါ်လစီနှစ် ၆ နှစ် မှ ၁၀ နှစ် အတွင်း အာမခံထားငွေ၏ ၂ ဆ



ကျန်းမာစွာနေထိုင်ခြင်းအတွက် ဆုကြေး

ပေါ်လစီနှစ်စေ့လျှင် ပရီမီယံကြေး ၁၀၀% ပြန်လည်ရရှိမည့် အကျိုးခံစားခွင့်
ပေါ်လစီနှစ် ၆ နှစ် မှ ၁၀ နှစ် အတွင်း နှစ်စဉ် အပိုဆု အကျိုးခံစားခွင့်





AIA Beyond Critical Illness အာမခံပေါ်လစီမှ ရရှိနိုင်မည့် အကျိုးခံစားခွင့်များ



မြန်မာနိုင်ငံဈေးကွက်တွင် ပထမဆုံး

မြန်မာနိုင်ငံရဲ့ ပထမဆုံး သာလွန်ကောင်းမွန်သော ပြင်းထန်ရောဂါကုသမှု အာမခံအကာအကွယ် - ပြင်းထန်ရောဂါအကာအကွယ် အပြင် အပိုဆုများနဲ့ ပေါ်လစီသက်တမ်း ကုန်ဆုံးတဲ့အခါမှာ ပေးသွင်းခဲ့တဲ့ ပရီမီယံကြေးများကိုပါ ၁၀၀% ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို ထုတ်ယူသည်ဖြစ်စေ၊ မထုတ်ယူသည်ဖြစ်စေ အမြတ်သာရှိပြီး အရုံးမရှိပါဘူး။

AIA Beyond Critical Illness ကို ဘာကြောင့် ဝယ်ယူသင့်တာလဲ။

27 အကြီးစား ပြင်းထန်ရောဂါ ၂၇ မျိုး အကာအကွယ်ရရှိခြင်း	2x ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့် ၂ ဆအထိ ရရှိနိုင်ခြင်း	\$ အပိုဆု အကျိုးခံစားခွင့်များရှိခြင်း
ပုံမှန်စံနှုန်းသတ်မှတ်ချက်အရ ပေးဆောင်ခဲ့သော စုစုပေါင်း ပရီမီယံကြေးများကို ၁၀၀% ပြန်လည်ထုတ်ပေးခြင်း	ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အား ထုတ်ယူခဲ့ပြီးသော်လည်း နာရေးထောက်ပံ့ကူငွေ အကျိုးခံစားခွင့်ကို ဆက်လက် ခံစားခွင့်ရှိနေခြင်း	၁၀ နှစ်လုံးလုံး စိတ်အေးချမ်းသာမှုကို ရရှိနိုင်ခြင်း

အကျိုးခံစားခွင့်များ

ဘဝရဲ့ မသေချာ မရေရာမှုများအတွက် ပြီးပြည့်စုံသော အကာအကွယ်

27

အကြီးစား ပြင်းထန်ရောဂါ ၂၇ မျိုး အကာအကွယ်

ပေါ်လစီသက်တမ်း ပထမ ၅ နှစ်အတွင်းတွင်
အာမခံထားငွေ၏ ၁၀၀%ပေါ်လစီသက်တမ်း ၆ နှစ်မြောက်နှင့် နောက်ပိုင်းတွင်
အာမခံထားငွေ၏ ၂၀၀%

ပေါ်လစီနှစ်

1

2

3

4

5

6

7

8

9

10



နာရေးထောက်ပံ့ကူငွေ အကျိုးခံစားခွင့်

ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို ထုတ်ယူခဲ့သည်ဖြစ်စေ၊ မထုတ်ယူခဲ့သည်ဖြစ်စေ
မမျှော်လင့်ဘဲ ရုတ်တရက် သင်အသက်ဆုံးရှုံးခဲ့တဲ့အခါ သင်ချစ်ရသူများရဲ့ နောင်ရေးအတွက်
စိတ်အေးချမ်းသာမှုရရှိနိုင်စေဖို့ ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို
ထုတ်ယူခဲ့ပါက အာမခံထားငွေ၏ ၁၀%ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို
ထုတ်ယူခဲ့ခြင်းမရှိပါက အာမခံထားငွေ၏ ၁၀%
(သို့မဟုတ်) ပေါ်လစီမှ ရရှိနိုင်မည့် ပေါ်လစီငွေကြေးတန်ဖိုး၊
ယင်းနှစ်ခုအနက်ပိုများသည့်ပမာဏ

ကျန်းမာအောင်နေထိုင်ခြင်းအတွက် ဆုကြေးများ

သင့်ရဲ့ ကျန်းမာတဲ့လူနေမှုဘဝပုံစံအတွက် အပိုဆုများနဲ့ နှစ်စေ့အကျိုးခံစားခွင့်များကို ဆုကြေးများအနေနဲ့
ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

အပိုဆု အကျိုးခံစားခွင့်

ပေါ်လစီသက်တမ်း ၆ နှစ်မြောက် နှစ်ပတ်လည်နေ့မှစ၍
နှစ်စဉ်ပုံမှန်စံနှုန်းသတ်မှတ်ချက်အရ ပေးသွင်းရမည့်
ပရီမီယံကြေး၏ ၁၀%

နှစ်စေ့ အကျိုးခံစားခွင့်

ပေါ်လစီသက်တမ်း ကုန်ဆုံးချိန်တွင်
ပုံမှန်စံနှုန်းသတ်မှတ်ချက်အရ ပေးသွင်းရမည့်
ပရီမီယံကြေးစုစုပေါင်း၏ ၁၀၀%



ပေါ်လစီ၏ အဓိကသတ်မှတ်ချက်များ

အာမခံထားနိုင်သည့် အသက်အရွယ်

၁၆ နှစ် မှ ၆၀ နှစ်အထိ

ပရီမီယံကြေးပေးသွင်းရမည့် အကြိမ်ရေ

နှစ်စဉ်၊ ၆ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ လစဉ်

ပေါ်လစီသက်တမ်း

၁၀ နှစ်

အာမခံအမျိုးအစား

ပြင်းထန်ရောဂါကုသမှု အကာအကွယ်ပါရှိသည့် စုငွေအသက်အာမခံအမျိုးအစား



တစ်သမတ်တည်း ဖြစ်သော ပရီမီယံကြေးနှုန်းထား

ပရီမီယံကြေးကို ပေါ်လစီစတင်ဝယ်ယူသည့် အသက်အရွယ်ပေါ်မူတည်ကာ တွက်ချက်ထားပြီး ပေါ်လစီသက်တမ်းတစ်လျှောက်တူညီတဲ့ ပရီမီယံနှုန်းထားသာ ကျသင့်မှာဖြစ်ပါတယ်။



ကမ္ဘာတစ်ဝန်းအကာအကွယ် ရရှိနိုင်ခြင်း

ကမ္ဘာတစ်ဝန်း ၂၄ နာရီ၊ ၇ ရက်ပတ်လုံးရရှိနိုင်တဲ့ ဝန်ဆောင်မှုကြောင့် ကမ္ဘာ့ မည်သည့်နေရာတွင်မဆို အကာအကွယ်ကို ရရှိနိုင်ပါတယ်။

AIA Beyond Critical Illness အောက်တွင် အကာအကွယ်ပေးထားသော အကြီးစားပြင်းထန်ရောဂါ ၂၃ မျိုး

ဦးနှောက်

- သက်သာပျောက်ကင်းခြင်းမရှိသော ရောဂါလက္ခဏာများဖြင့် ထာဝစဉ်အာရုံကြောချို့ယွင်းစေသည့် - လေဖြတ်ခြင်း
- ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြွှေးရောင်ခြင်း
- ပြင်းထန်သော ဦးနှောက်ရောင်ရောဂါ
- ကင်ဆာမဟုတ်သော ဦးနှောက်အကျိတ်
- ဦးနှောက် ခွဲစိတ်ကုသခြင်း

နှလုံး

- ပြင်းထန်မှုကို သတ်မှတ်ထားသည့် - နှလုံးရပ်ခြင်း
- ပြင်းထန်သော နှလုံးကြွက်သားရောဂါ
- နှလုံးအတွင်းနံရံရောင်ခြင်း
- လမ်းကြောင်းလွဲ၍ နှလုံးခွဲစိတ်ကုသခြင်း
- နှလုံးအဆိုရှင် အစားထိုးခြင်း သို့မဟုတ် ပြုပြင်ခြင်း

အဆုတ်

- အဆုတ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
- အဆုတ်သွေးလွှတ်ကြော သွေးတိုးရောဂါ

ကျောက်ကပ်

- ကျောက်ကပ်ပျက်စီးခြင်း နောက်ပိုင်းအဆင့်
- မျိုးရိုးကြောင့်ဖြစ်သော ကျောက်ကပ် အရည်အိတ်တည်ရောဂါ
- အရေပြားလေးဖက်နာရောဂါနှင့် ကျောက်ကပ်ရောင်ခြင်း

အသည်း

- အသည်းပျက်စီးခြင်းနောက်ပိုင်းအဆင့်
- ပြင်းထန်အသည်းရောင်ရောဂါ

အခြား

- အကြီးစား ကင်ဆာ
- ရင်ခေါင်း သို့မဟုတ် ဝမ်းဗိုက် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသခြင်း
- ပြင်းထန်စွာ မီးလောင်ခြင်း
- သတိမေ့ခြင်း (Coma)
- ခွေးရူးပြန်ရောဂါ
- ခန္ဓာကိုယ်အနှံ့ဖြစ်သော မေးခိုင်ရောဂါ
- နာတာရှည်အာရုံကြောဖွဲ့ရောဂါ (Multiple Sclerosis)
- ပိုလီယိုအကြောသေရောဂါ
- ရိုးတွင်းခြင်ဆီပျက်စီးခြင်းကြောင့်ဖြစ်သော နာတာရှည်သွေးအားနည်းရောဂါ
- အရေးကြီးသောကိုယ်တွင်းအင်္ဂါ (နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် နှင့် သရက်ရွက်) နှင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း



AIA Beyond Critical Illness ၏အလုပ်လုပ်ဆောင်ပုံ

အသက် ၃၅ နှစ်၊ ဆေးလိပ်မသောက်သူ မခင်က AIA Beyond Critical Illness အာမခံအကာအကွယ်ကို အာမခံထားငွေ သိန်း ၁၀၀,၀၀၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပါတယ်။

အကယ်၍ မခင်က ပြင်းထန်ရောဂါ မဖြစ်ခဲ့ပါက

ပေါ်လစီသက်တမ်း ကုန်ဆုံးချိန်မှာ ပုံမှန်စံနှုန်း သတ်မှတ်ချက်အရ ပေးဆောင်ခဲ့တဲ့ စုစုပေါင်းပရီမီယံကြေးရဲ့ ၁၀၀% ကို တစ်လုံးတည်း ပြန်လည်ရရှိမှာဖြစ်ပြီး၊ ကျန်းမာရေး အခြေအနေကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခြင်းအတွက် အပိုဆုများကိုလည်း ထပ်ဆောင်းခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

- မခင် အသက် ၃၅ နှစ် မှ ၄၅ နှစ်အထိ



စုစုပေါင်းပေးသွင်းခဲ့သော ပရီမီယံကြေးများ

၁၂၂,၈၈၀,၀၀၀ ကျပ်

အပိုဆု အကျိုးခံစားခွင့်

၆,၁၄၄,၀၀၀ ကျပ်

နှစ်စေ့ အကျိုးခံစားခွင့်

၁၂၂,၈၈၀,၀၀၀ ကျပ်



မခင် လက်ခံရရှိခဲ့သည့် စုစုပေါင်း ပမာဏ

၁၂၉,၀၂၄,၀၀၀ ကျပ်

အကယ်၍ မခင်မှာ ပြင်းထန်ရောဂါ ဖြစ်ခဲ့ပါက

- အသက် ၄၁ နှစ်အရွယ် မခင်မှာ အကြီးစားအဆင့် ကင်ဆာရောဂါကို တွေ့ရှိခဲ့ပါတယ်။

ပေါ်လစီနှစ် ၆နှစ်အတွင်းမှာ အကြီးစားအဆင့် ကင်ဆာရောဂါ တွေ့ရှိခဲ့တာကြောင့် အကြီးစား ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်အတွက် အာမခံထားငွေရဲ့ ၂၀၀% ဖြစ်တဲ့ ၂၀၀,၀၀၀,၀၀၀ ကျပ် ကို မခင် ရရှိခဲ့ပါတယ်။

ပြင်းထန်ရောဂါကုသမှု အကျိုးခံစားခွင့်ကို ထုတ်ယူပြီးနောက်မှာ မခင်က ကျန်ရှိနေသေးတဲ့ ပေါ်လစီနှစ်များအတွက် ပရီမီယံကြေးများကို ဆက်လက် ပေးသွင်းစရာမလိုတော့ပါ။

- မခင်က အသက် ၄၃ နှစ်မှာ ဆုံးပါးခဲ့တာကြောင့် သူချစ်ရတဲ့မိသားစု စိတ်အေးချမ်းသာမှုအတွက် နာရေးထောက်ပံ့ကူငွေ အကျိုးခံစားခွင့် အဖြစ် ၁၀,၀၀၀,၀၀၀ ကျပ် ကို ငွေကြေးဆိုင်ရာအထောက်အပံ့အဖြစ် ရရှိသွားမှာဖြစ်ပါတယ်။

- နာရေးထောက်ပံ့ကူငွေ အကျိုးခံစားခွင့်ကို ထုတ်ပေးပြီးနောက်ပိုင်းမှာ မခင်ရဲ့ AIA Beyond Critical Illness အာမခံအစီအစဉ်ကလည်း ပြီးဆုံးသွားခဲ့ပါတယ်။



စုစုပေါင်း ပေးသွင်းခဲ့သော ပရီမီယံကြေးများ

၇၃,၇၂၈,၀၀၀ ကျပ်



မခင် လက်ခံရရှိခဲ့သည့် စုစုပေါင်း ပမာဏ

၂၁၀,၀၀၀,၀၀၀ ကျပ်

အမေးများသော မေးခွန်းများ

- **AIA Beyond Critical Illness အာမခံဆိုတာဘာလဲ။**

AIA Beyond Critical Illness အာမခံဆိုတာ အကြီးစား ပြင်းထန်ရောဂါကုသမှုအတွက် ငွေကြေးဆိုင်ရာ အထောက်အပံ့ကို ပေးအပ်သွားမယ့် အသက်အာမခံအမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာတဲ့ နေထိုင်မှုဘဝပုံစံကို အားပေးတဲ့အနေနဲ့ အပိုဆု အကျိုးခံစားခွင့်နဲ့ နှစ်စေ့အကျိုးခံစားခွင့်တို့ကိုပါ ထပ်ဆောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ အကယ်၍ မမျှော်လင့်ဘဲ အသက်ဆုံးရှုံးခဲ့ပါ ကလည်း သင်ချစ်ရတဲ့ မိသားစုအတွက် နာရေးထောက်ပံ့ကူငွေ အကျိုးခံစားခွင့်ကိုပါ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

- **AIA Beyond Critical Illness အာမခံကို ဘယ်သူတွေဝယ်လို့ရလဲ။**

အသက် ၁၆ နှစ် မှ ၆၀ နှစ် အတွင်း ရှိသူတိုင်း ဝယ်ယူလို့ရပါတယ်။

- **ပေါ်လစီမဝယ်ခင် ကျန်းမာရေးစစ်ဆေးဖို့လိုပါသလား။**

ဟုတ်ကဲ့။ ပေါ်လစီ ဝယ်ယူချိန်မှာရှိတဲ့ မိမိအသက်အရွယ်နဲ့ ရွေးချယ်ထားတဲ့ အာမခံထားငွေအပေါ် မူတည်ပြီး AIA Myanmar နဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံဆေးခန်းများမှာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါမယ်။

- **ပေါ်လစီသက်တမ်းပြီးဆုံးသွားတဲ့အခါ ပေးသွင်းထားတဲ့ ပရီမီယံကြေးတွေကို ပြန်လည်ရရှိမှာလား။**

ဟုတ်ကဲ့။ သင်က ကျန်းမာအောင်နေထိုင်ပြီး အကျိုးခံစားခွင့်များ တောင်းခံခြင်းမရှိခဲ့ပါက ပေါ်လစီသက်တမ်းအဆုံးမှာ ပုံမှန်စံနှုန်း သတ်မှတ်ချက်အရ ပေးဆောင်ခဲ့တဲ့ စုစုပေါင်း ပရီမီယံကြေးရဲ့ ၁၀၀% ကို ပြန်လည် ထုတ်ပေးသွားမှာဖြစ်ပါတယ်။

- **AIA Beyond Critical Illness အာမခံအကာအကွယ်ကို ဘယ်နှနှစ်အထိ ရနိုင်သလဲ။**

ပေါ်လစီသက်တမ်း ၁၀နှစ် အထိ အကာအကွယ်ရရှိနေမှာဖြစ်ပါတယ်။

- **AIA Beyond Critical Illness အာမခံပေါ်လစီအတွက် အကျိုးခံစားခွင့် တောင်းခံရာမှာ စောင့်ဆိုင်းကာလရှိပါသလား။**

ဟုတ်ကဲ့။ AIA Beyond Critical Illness ပေါ်လစီအောက် အကျိုးခံစားခွင့်တောင်းခံရာမှာ ပေါ်လစီထုတ်ပေးရက်စွဲ (သို့မဟုတ်) ပေါ်လစီအကျိုးဝင်ရက်စွဲ (သို့မဟုတ်) နောက်ဆုံး ပြန်လည်တည်မြဲသည့်ရက်စွဲတို့အနက် နောက်အကျဆုံးရက်စွဲမှ ရက်ပေါင်း ၉၀ အထိကို စောင့်ဆိုင်းကာလအဖြစ် သတ်မှတ်ပါတယ်။



AIA

ဤလက်ကမ်းစာစောင်တွင် AIA Beyond Critical Illness ၏ အကျဉ်းချုပ်ဖော်ပြချက်သာ ပါရှိပြီး အချက်အလက် အသေးစိတ်များ မပါဝင်ပါ။ AIA Beyond Critical Illness နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အရောင်းဆိုင်ရာ အချက်အလက်များကို တောင်းခံရန် အကြံပြုလိုပါသည်။ ၎င်း၏ အကျိုးခံစားခွင့်များ၊ အကျိုးမဝင်မှုများနှင့် စည်းကမ်းသတ်မှတ်ချက် အသေးစိတ်တို့ကို ပေါ်လစီစာချုပ်တွင် ကြည့်ရှုနိုင်ပါသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

AIA Myanmar ၏ SHER team +၉၅၉ ၉၄၄ ၇၀၅ ၄၄၀ သို့မဟုတ် AIA ငွေကြေးအတိုင်ပင်ခံများထံ ဆက်သွယ်ပြီး သိလိုသည်များကို တိုက်ရိုက် မေးမြန်းနိုင်ပါသည်။ AIA Myanmar သည် သင့်အား ကူညီပေးရန် အမြဲကြိုဆိုလျက်ရှိပါသည်။